

စာရေးသူ၏ အမှာ	၀၀၈	၂၁။ ချစ်ခြင်းမေတ္တာနဲ့ တွေ့ရင်တော့	၀၄၃	၄၂။ မိမိပေးကမ်းခြင်းတွေက	၀၇၃	၆၃။ ကိုယ့်လုပ်ရပ်တွေက မှန်နေရင်	၁၀၃	၈၄။ မျှော်လင့်ချက်နည်းနည်းနဲ့	၁၃၉
၁။ ပျော်ရွှင်စရာတွေက ဆီးကြိုနေမှာ	၀၁၁	၂၂။ အရာအားလုံးဟာ အဆင်ပြေသွားမှာပါ	၀၄၄	၄၃။ လူတိုင်းမှာ မရှိတဲ့ အရာတွေ	၀၇၄	၆၄။ လွဲချော်သွားရင်	၁၀၆	၈၅။ တန်ဖိုးထားပါ	၁၄၁
၂။ ဒဏ်ရာဆိုတာ မေ့တတ်ဖို့	၀၁၃	၂၃။ သူတစ်ပါးရဲ့ စိတ်ကို	၀၄၆	၄၄။ အကောင်းဆုံးပြင်ဆင်ပြီး	၀၇၅	၆၅။ ခွဲခွာရမှာ သိရက်နဲ့	၁၀၇	၈၆။ ပိုကောင်းတဲ့ ဘဝကို တည်ဆောက်ပါ	၁၄၂
၃။ စိတ်ညစ်မခံပါနဲ့	၀၁၅	၂၄။ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းပါ	၀၄၇	၄၅။ ခံစားရမှာ ကြောက်ရင်	၀၇၇	၆၆။ သူတစ်ယောက်တည်းကိုပဲ	၁၀၉	၈၇။ ရှင်သန်ပြလိုက်ပါ	၁၄၄
၄။ သူများထက် ခြေတစ်လှမ်းသာနေဖို့	၀၁၇	၂၅။ ရှောင်လွှဲဖို့ မကြိုးစားပါနဲ့	၀၄၈	၄၆။ ချစ်ခြင်းမေတ္တာဆိုတာ လူသားတိုင်းနဲ့ ထိုက်တန်ပါတယ်	၀၇၈	၆၇။ လောကခံမုန်တိုင်းကြားမှာ	၁၁၀	၈၈။ အပေါ်ယံလေး ကြည့်ပြီး	၁၄၆
၅။ အပြစ်မတင်လိုက်ပါနဲ့	၀၁၉	၂၆။ ဘယ်တော့မှ မတွက်ပါနဲ့	၀၄၉	၄၇။ ဗီဇဆိုတာ	၀၈၀	၆၈။ ဆုံစည်းခွင့်ရတုန်း	၁၁၃	၈၉။ တန်ဖိုးရှိတဲ့ အချိန်တွေကို	၁၄၈
၆။ ကိုယ်အမှန်တကယ်သာ မရှိခဲ့ရင်	၀၂၁	၂၇။ ရိုးရိုးသားသား အရှိအတိုင်းလေးပဲ	၀၅၁	၄၈။ ဘယ်လိုပဲ ပြောင်းလဲနေပါစေ	၀၈၁	၆၉။ ပျော်အောင် အိပ်ပါ	၁၁၅	၉၀။ ဥပေက္ခာပြုလိုက်တာ အကောင်းဆုံးအရာပါပဲ	၁၅၀
၇။ အဝေးကနေ ငေးကြည့်နေဖို့ဆိုတာ	၀၂၃	၂၈။ ဘဝချင်း မတူရင်	၀၅၂	၄၉။ အတ္တမာနတွေ ကင်းစင်ပြီး	၀၈၂	၇၀။ ကြိုးစားလျှောက်လှမ်းပါ	၁၁၆	၉၁။ ကိုယ့်ဘဝတောက်ပလာဖို့က	၁၅၂
၈။ ကိုယ့်ရဲ့ ဖြစ်တည်မှုတွေကို	၀၂၄	၂၉။ ကျော်လွန်သွားရင်	၀၅၄	၅၀။ အရှုံးတွေနဲ့ ပြုလဲမနေဘဲ	၀၈၃	၇၁။ စော်ကားမိရင်တော့	၁၁၈	၉၂။ အမှားနဲ့ မကင်းကြဘူးဆိုပေမဲ့	၁၅၄
၉။ မထူးဆန်းပါဘူး	၀၂၆	၃၀။ မုဒိတာပွားနိုင်ကြပါစေ	၀၅၅	၅၁။ လွဲမှားနေတဲ့ အယူအဆတွေပါ	၀၈၅	၇၂။ အစစ်အမှန်တွေကိုပဲ ပေးပါ	၁၁၉	၉၃။ မိမိမှာ ဘာမှ မရှိခဲ့ရင်လည်း	၁၅၅
၁၀။ ဝဋ်ကြွေးတွေလည်း ရှိတယ်ဆိုတာ မမေ့ပါနဲ့	၀၂၇	၃၁။ ကိုယ်တိုင်မကြိုးစားဘဲနဲ့	၀၅၇	၅၂။ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ	၀၈၇	၇၃။ သင်ပဲ ခံစားရမှာနော်	၁၂၁	၉၄။ စိတ်မပျက်ပါနဲ့	၁၅၇
၁၁။ ပြုလဲချင်တဲ့ မိမိရဲ့ စိတ်ကို	၀၂၉	၃၂။ ဖြူစင်တဲ့ စေတနာနဲ့ လုပ်ပါ	၀၅၈	၅၃။ ပြတ်ပြတ်သားသား စွန့်လွှတ်လိုက်ပါ	၀၈၉	၇၄။ မချစ်နိုင်တော့ရင်	၁၂၃		
၁၂။ အမှားနည်းအောင်	၀၃၀	၃၃။ ပေးဆပ်တိုင်း	၀၆၀	၅၄။ လွတ်လွတ်လပ်လပ်နဲ့	၀၉၀	၇၅။ အောင်မြင်မှုပန်းတိုင်ကို	၁၂၄		
၁၃။ လက်တွေ့လုပ်လိုက်ပါ	၀၃၁	၃၄။ ရှင်သန်ချိန် ခဏလေးမှာ	၀၆၁	၅၅။ အမှားမကင်းကြသူတွေမို့	၀၉၁	၇၆။ မကောင်းဖြစ်နေတဲ့ စိတ်တွေကို ပြင်ပါ	၁၂၆		
၁၄။ မိမိကိုယ်မိမိ ဆုံးမနေခြင်းကသာ	၀၃၃	၃၅။ စိတ်နာပြီးတော့	၀၆၄	၅၆။ ဖြူစင်တဲ့ မေတ္တာတရားတွေနဲ့	၀၉၃	၇၇။ စိတ်ကို ချည်နှောင်လိုက်တာနဲ့	၁၂၈		
၁၅။ နေရာမှန်နေဖို့ လိုတယ်	၀၃၅	၃၆။ ပြောင်းလဲတတ်တဲ့ စိတ်ကို	၀၆၅	၅၇။ ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်ရင်	၀၉၄	၇၈။ အကောင်းဆုံး ကျော်ဖြတ်ပြီး	၁၂၉		
၁၆။ သင့်ကို ဘယ်အရာကမှ	၀၃၇	၃၇။ မိမိကိုယ်မိမိ ချစ်တယ်ဆိုရင်	၀၆၆	၅၈။ ကျေးဇူးရှိတဲ့သူကို	၀၉၅	၇၉။ နောက်ထပ်မခံစားရအောင်	၁၃၁		
၁၇။ ကိုယ့်ရင်ထဲမှာ သိမ်းထားနိုင်ရင်	၀၃၈	၃၈။ ဝဋ်ကြွေးနဲ့ သေခြင်းတရားကိုတော့	၀၆၈	၅၉။ တစ်ယောက်တည်းနဲ့လည်း	၀၉၇	၈၀။ လောကခံကို ကျေးဇူးတင်သင့်ပါတယ်	၁၃၂		
၁၈။ မစော်ကားမိပါစေနဲ့	၀၃၉	၃၉။ ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ရင်	၀၆၉	၆၀။ ဘဝအတွက် ရင်ဆိုင်ပါ	၀၉၈	၈၁။ သူတို့အတွက်က	၁၃၅		
၁၉။ စိတ်နာသွားရင်	၀၄၁	၄၀။ အမြင်နဲ့ အထင်နဲ့ မပြောမိအောင် နေပါ	၀၇၁	၆၁။ ကိုယ်က ယူတတ်မယ်ဆိုရင်	၁၀၀	၈၂။ အခွင့်အရေးအဖြစ် အသုံးချပါ	၁၃၆		
၂၀။ အောင်မြင်မှုဆိုတာ	၀၄၂	၄၁။ တစ်ယောက်တည်း အဖော်မပါဘဲ	၀၇၂	၆၂။ ရောင့်ရဲတတ်တဲ့ စိတ်လေးနဲ့ နေပါ	၁၀၁	၈၃။ ဘဝမခြားဘဲနဲ့ကို	၁၃၈		